



ဒုက္ခသည်များဆီသို့မှာ မည်သူများ

1951 ဒုက္ခသည် ကွန်ဗန်းရှင်း ဖွင့်ဆိုချက်အရ ဒုက္ခသည်ဆိုသည်မှာ အောက်ပါတို့နှင့် ကိုက်ညီသူကို ဆိုလိုပါသည်။

"မူလနိုင်ငံ၏ ပြင်ပတွင် ရောက်ရှိနေပြီး လူမျိုးရေး၊ ဘာသာရေး၊ နိုင်ငံသားဖြစ်ရေး၊ လူမှုအဖွဲ့အစည်းတစ်ခုခု၏ အဖွဲ့ဝင်ဖြစ်ခြင်း သို့မဟုတ် နိုင်ငံရေးအမြင်ကွဲပြားခြင်း စသည့်အကြောင်းများကြောင့် တရားစွဲဆိုဖမ်းဆီးခံရမည်ဟု ထိတ်လန့်ကြောက်ရွံ့နေရပြီး မူလနေထိုင်ရာ နိုင်ငံသို့ ပြန်မရဖြစ်နေခြင်း သို့မဟုတ် ကြောက်ရွံ့ နေရမှုများကြောင့် ယင်းမူလနိုင်ငံ၏ အကာအကွယ်ကို မိမိသဘောအားဖြင့် မခံယူလိုခြင်း"

- အကျိုးခံစားခွင့်များကို မည်သည့်နေရာတွင် ရနိုင်ပါသနည်း။
- ဘယ်လ်တီမိုး စီးတီ ကွန်မြူနီတီ ကောလိပ် **
ဘယ်လ်တီမိုး 410-986-5464
- ဘယ်လ်တီမိုး အလုပ်အကိုင်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဗြူတော်ဝန် ရုံး
ဘယ်လ်တီမိုး 410-396-3009
- အီသီယိုးပီးယန်း ကွန်မြူနီတီ ဖွံ့ဖြိုးတိုးတက်ရေး ကောင်စီ *\$
ဆဲလ်ဗား စပရင်း 301-562-7301
- အပြည်ပြည်ဆိုင်ရာ ကယ်ဆယ်ရေး ကော်မတီ *\$
ဘယ်လ်တီမိုး 410-327-1885
- အပြည်ပြည်ဆိုင်ရာ ကယ်ဆယ်ရေး ကော်မတီ *\$
ဆဲလ်ဗား စပရင်း 301-562-8633
- ဂျူးဝှစ် ကွန်မြူနီတီ ဝန်ဆောင်မှု *\$
ဘယ်လ်တီမိုး 443-451-2256
- လူသားရမ် အမျိုးသားမြို့တော်ဧရိယာ လူမှု ဝန်ဆောင်မှု *\$
ဟက်စ်ဗီလ 240-714-4034
- မေရီလန် ကျန်းမာရေး နှင့် စိတ်ကျန်းမာရေး ဌာန
ဘယ်လ်တီမိုး 410-767-6664
- မေရီလန် ဒုက္ခသည်များ နှင့် နိုင်ငံရေးခိုလှုံသူများဆိုင်ရာ ရုံး
ဘယ်လ်တီမိုး 410-767-7514
- မောင့်ဂိုမယ်ရီ ကောင်တီ ကွန်မြူနီတီ ကောလိပ် **
ဆဲလ်ဗား စပရင်း 240-567-1409
- ပရင့်စ် ဂျော့ရှ် ကွန်မြူနီတီ ကောလိပ် **
ဟက်စ်ဗီလ 301-546-8449
- ဝေါလ် ရီလိမ် *\$
အန်နီ အာရူဒယ 410-760-4514

* သည် ဒေသဆိုင်ရာ ဒုက္ခသည် ပြန်လည်နေရာချထားရေး အေဂျင်စီ ဖြစ်ပါသည်
 ** သည် အင်္ဂလိပ်ဘာသာကို ဒုတိယဘာသာစကား အနေဖြင့် သင်ကြားနိုင်သော နေရာဖြစ်ပါသည်
 \$ သည် RTCA ကို လျှောက်ထားနိုင်သော နေရာဖြစ်ပါသည်။



MORA

မေရီလန် ဒုက္ခသည်များ နှင့် နိုင်ငံရေးခိုလှုံသူများဆိုင်ရာ ရုံး

ပြည်ထောင်စုမှ အသိအမှတ်ပြုထားသော ဒုက္ခသည်များ နှင့် နိုင်ငံရေး ခိုလှုံသူများအား အမေရိကန်လူမှုအသိုင်းအဝန်းနှင့် ပေါင်းစပ်နေထိုင်ရာတွင် သက်သာလွယ်ကူစေရန် အထောက်အပံ့ဝန်ဆောင်မှုများ ပေးအပ်နေပါသည်။

အထွေထွေ မေးမြန်းမှုများအတွက် MORA သို့ ဆက်သွယ်ရန်
410-767-7514





MORA အနေဖြင့် ဒုက္ခသည် 40,000 ကျော် အား မေရီလန်ကို ယင်းတို့၏ အိမ်နေရာဖြစ်စေရန်၊ “ရွှေ့ပြောင်းခံရသူ” များအဖြစ်မှ လွတ်လပ်ပြီး လူမှုအသိုင်းအဝန်းနှင့် နိုင်ငံစီးပွားရေးအတွက် အသုံးဝင်သောသူများဖြစ်အောင် ကူညီနိုင်ခဲ့ပြီး ဖြစ်ပါသည်။ ဒုက္ခသည်များကို မိမိဘာသာ ရပ်တည်နိုင်သူများ အလျင်အမြန်ဖြစ်စေရေးအတွက် အပြောင်းအလဲကာလ ဝန်ဆောင်မှုများကို စီမံခြင်း၊ ကြီးကြပ်ခြင်း နှင့် ပူးပေါင်းဆောင်ရွက်ခြင်းများကို အစိုးရ နှင့် အစိုးရမဟုတ်သော ဝန်ဆောင်မှုပေးသူများဖြင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။ ဒုက္ခသည်များကို အမေရိကန်သားဖြစ်စေရေးအတွက် အဓိကကျသော အကူအညီများတွင် ငွေကြေးရေး၊ လူမှုအသိုင်းအဝိုင်းအကြောင်း နားလည်စေရေး၊ အလုပ်အကိုင်ရရှိရေး၊ အင်္ဂလိပ်ဘာသာ တတ်ကျွမ်းရေး နှင့် ကိစ္စရပ်များကို စီမံခန့်ခွဲနိုင်ရေးတို့ ပါဝင်ပါသည်။

MORA ဝန်ဆောင်မှုများတွင် မည်သူများ အကျုံးဝင်ပါသနည်း။

ကျွန်ုပ်တို့၏ အစီအစဉ်များ နှင့် ဝန်ဆောင်မှုများသည် အောက်ပါတို့အတွက် ရရှိနိုင်ပါသည်။

- လူဝင်မှု နှင့် နိုင်ငံသားဖြစ်မှု အက် (INA) ၏ အပိုင်း 207 အရ အမေရိကတွင် ဒုက္ခသည် အဖြစ် အသိအမှတ်ပြုခံရသူများ
- INA ၏ အပိုင်း 208 အရ နိုင်ငံရေးနိလ္မိဒ္ဒ ခံရသူများ
- 45 CFR အပိုင်း 401 ၏ လိုအပ်ချက်များအရ ကျူးဘား သို့မဟုတ် ဟိုက်တန်မှ ဝင်ရောက်သူများ
- နိုင်ငံခြား လှုပ်ဆောင်မှုများ၊ ပြည်ပပို့ကုန် ဘဏ္ဍာရေး နှင့် ဆက်ဆိုင်စေသော အက် 1988 ၏ အပိုင်း 584 အရ အမေရိကမှ ခွင့်ပြုသည့် ဗီယက်နမ်မှ အမာအာရလူမျိုးများ
- အမေရိကန် ကလေးနှင့်မိသားစုများ စီမံခန့်ခွဲရေး (ACF) မှ အစိုးရအထောက်အပံ့ပေးရန် အသိအမှတ်ပြုသော လူကုန်ကူးခံရသည့်သူများ
- အီရတ် သို့မဟုတ် အာဖကန် အထူး လူဝင်မှု ဗီဇာ (SIV) ကိုင်ဆောင်ထားသူများ

လျှောက်ထားရန် လိုအပ်သည်များ

- အိမ်ထောင်စုဝင် တစ်ဦးချင်းစီ၏ လူဝင်မှု အခြေအနေပြ သက်သေ
- နေထိုင်ကြောင်း သက်သေ
- အိမ်ထောင်စုဝင် အားလုံး၏ ဝင်ငွေ (မည်သည့်နေရာမှ ရရ) သက်သေ
- လျှောက်ထားသူသည် ဒုတိယအဆက် ရွှေ့ပြောင်းနေထိုင်သူဖြစ်ပါက အခြားပြည်နယ်တွင် အကျိုးခံစားခွင့် ကင်းရှင်းကြောင်း သက်သေ

ဒုက္ခသည်အတွက် အရွှေ့အပြောင်းကာလ ငွေကြေး အထောက်အပံ့ (RTCA)

မေရီလန် ပြည်နယ်တွင် RTCA ကို စီမံခန့်ခွဲရန်အတွက် ပြည်ထောင်စုအစိုးရမှ အပြည့်အဝ ရန်ပုံငွေထောက်ပံ့ထားပါသည်။ ဤအစီအစဉ်အရ လက်ခံရရှိသူသည် လုပ်ခလစာရသည့်အလုပ်ကို ရှာဖွေနေချိန်တွင် အခြေခံ ကုန်ကျစရိတ်များကို ကာမိရန်အတွက် ငွေကြေးရေး အထောက်အပံ့ပေးပါသည်။ ဤအစီအစဉ်သည် မေရီလန် မိသားစုများအတွက် ယာယီ ငွေကြေးအထောက်အပံ့ (TCA) အစီအစဉ် နှင့် အကျိုးခံစားခွင့်တွင်ရော လိုအပ်ချက်များ တွင်ပါအလားတူသော်လည်း TCA ရခွင့်မရှိသော ခွင့်ပြုချက်ရ ရွှေ့ပြောင်းနေထိုင်သူများအတွက် ဒီဇိုင်းထုတ်ထားခြင်း ဖြစ်ပါသည်။

ဒုက္ခသည်များအတွက် ကနဦး ကျန်းမာရေး စစ်ဆေးပေးခြင်း အစီအစဉ် (IRHS)

ပြန်လည်နေရာချထားရေး အေဂျင်စီများသည် အမေရိကသို့ ရောက်ခါစ ဒုက္ခသည်များအား ကနဦး ကျန်းမာရေး စစ်ဆေးပေးခြင်း (IRHS) ကိုပြုလုပ်ပေးရန် တာဝန်ရှိသည်။ ရောက်ခါစ ဒုက္ခသည်များတွင် ချက်ချင်းကုသပေးရမည့် ကျန်းမာရေးအခြေအနေများရှိမရှိကို IRHS တွေ့ဆုံခြင်းများတွင် ဆုံးဖြတ်ပေးပါလိမ့်မည်။ ကလေးငယ်များအတွက်လည်း ကျောင်းတက်ရန်အတွက်လိုအပ်သော ကာကွယ်ဆေးများကို IRHS တွင် ထိုးပေးပါလိမ့်မည်။ IRHS တွင် စစ်ဆေးပြီးပါက ပါဝင်သူများကို ကျန်းမာရေး ကာကွယ်ရေး နှင့် ဆက်လက်ကုသမှုများကို လိုအပ်သလို ဆောင်ရွက်နိုင်ရန် ပမာဏ စောင့်ရှောက်ရေးဆရာဝန်များထံ လွှဲပေးပါလိမ့်မည်။

အလုပ်အကိုင် ရရှိစေရန် အကူအညီ

ပါဝင်သူများ ကိုယ်အားကိုယ်ကိုးပြီး ရပ်တည်နိုင်ရေးသည် ဒုက္ခသည်များ ပြန်လည်နေရာချထားပေးရေး အစီအစဉ်၏ ဦးတည်ချက်ဖြစ်ပါသည်။ အစိုးရအထောက်အပံ့များ မလိုအပ်တော့ဘဲ အဆင်ပြေမည့် စီးပွားရေးအဆင့် တစ်ခုသို့ တစ်ဦးချင်း နှင့် မိသားစုအလိုက် ရောက်ရှိပါက ရည်မှန်းချက်အောင်မြင်ပြီ

ဖြစ်ပါသည်။ ဘဝအရည်အသွေးမြင့်မားရေးကို ရည်ရွယ်ပြီး စီးပွားရေးအဆင့်မပြေသော လူအုပ်စုများ ကိုယ်အားကိုယ်ကိုးပြီး ရပ်တည်နိုင်ရေးကို လူမှုရေး နှင့် အလုပ်အကိုင်ရရှိစေရေး ဝန်ဆောင်မှုအမျိုးမျိုးဖြင့် အောင်မြင်အောင် လုပ်ဆောင်ပေးနေပါသည်။ အစီအစဉ် နှင့် နည်းဗျူဟာ အမျိုးမျိုးသုံးပြီး ဒုက္ခသည်တစ်ဦးချင်းစီ၏ လိုအပ်ချက်နှင့် ကိုက်ညီသော အလုပ်အကိုင်ရှာဖွေပေးရေး ဝန်ဆောင်မှုများကို MORA မှ အာမခံဆောင်ရွက်ပေးနေပါသည်။ MORA မှ ရန်ပုံငွေစိုက်ထုတ်ပေးထားသော အလုပ်အကိုင်ရှာဖွေပေးရေး ဥပမာအချို့တွင် အောက်ပါတို့ ပါဝင်ပါသည်။

- အလုပ်နေရာအတွက် အသင့်ဖြစ်စေရေး သင်တန်း
- ကိုယ်ရေးရာဇဝင် ရေးသားခြင်း
- အလုပ်အကိုင်ရှာဖွေရေး အကူအညီ
- အလုပ်အကိုင်ဆိုင်ရာ သင်တန်း
- အင်တာဗျူးအတွက် ပြင်ဆင်ပေးခြင်း
- သွားလာရေး အထောက်အပံ့
- အလုပ်အင်တာဗျူးတွင် စကားပြန်ခြင်း
- အလုပ်တွင် အောင်မြင်စေရန်အတွက် အလုပ်ရပြီး ဆက်လက်ကြိုးကြပ်ပေးခြင်း

အခြားဘာသာစကားပြောသူများအတွက် အင်္ဂလိပ်စာ (ESOL)

အင်္ဂလိပ်ဘာသာစကား ပြောဆိုတတ်သော ဒုက္ခသည်များသည် လူမှုဆက်ဆံရေး နှင့် ငွေကြေးရေးအရ ပိုမိုလျင်မြန်စွာ အဆင်ပြေလေ့ရှိသောကြောင့် ဒုက္ခသည်များအား အင်္ဂလိပ်ဘာသာစကား ပြောဆိုတတ်စေရန် ကူညီပေးခြင်းသည် MORA ၏ အရေးပါသော လုပ်ဆောင်ချက်ဖြစ်ပါသည်။ ESOL သင်တန်းများဖြင့် သင်တန်းသားများအား နိုင်ငံသားဖြစ်ရေး စာမေးပွဲများအတွက် ပြင်ဆင်လေ့ကျင့်ပေးပါသည်။ MORA မှ ပြည်နယ်တစ်ဝှမ်းရှိ ESOL သင်တန်းများကို ရန်ပုံငွေစိုက်ထုတ် ဆောင်ရွက်ပေးနေပါသည်။